

## မာတိကာ

- ဘာသာပြန်သူအမှာ
- နိဒါန်း

|                                                                                           |    |
|-------------------------------------------------------------------------------------------|----|
| <b>အခန်း (၁)</b>                                                                          |    |
| ဆိုက်ဝါးထည့်ခြင်းကို သင် ဘာကြောင့် သိသင့်တာလဲ .....                                       | ၁  |
| <b>အခန်း (၂)</b>                                                                          |    |
| ဆိုက်ဝါးသီအိုရီဆိုတာ ဘာလဲ .....                                                           | ၉  |
| <b>အခန်း (၃)</b>                                                                          |    |
| ဆိုက်ဝါးထည့်ခြင်းအတွက်<br>အကောင်းဆုံး ထောက်ခံအားပေးသူ .....                               | ၁၇ |
| <b>အခန်း (၄)</b>                                                                          |    |
| ဆွန်ဒူးနဲ့ မက်စီယာမယ်လီဆီကနေ ဘာတွေသင်ယူနိုင်မလဲ ..                                        | ၂၃ |
| <b>အခန်း (၅)</b>                                                                          |    |
| အန္တရာယ်ရှိတဲ့ အကွင့်ဆိုး .....                                                           | ၃၃ |
| <b>အခန်း (၆)</b>                                                                          |    |
| လှည့်စားခြင်း၊ ချွပ်ကိုင် ချွယ်လှယ်ခြင်းနှင့်<br>ဩဇာလွှမ်းမိုးခြင်းဆိုင်ရာ စိတ်ပညာ .....  | ၄၆ |
| <b>အခန်း (၇)</b>                                                                          |    |
| အကျပ်ကိုင်ခြင်း၊ ကြိုးကိုင်ချွယ်လှယ်ခြင်းနှင့်<br>ဦးခွာက်ထဲ ရိုက်သွင်းခြင်း အတတ်ပညာ ..... | ၅၇ |
| <b>အခန်း (၈)</b>                                                                          |    |
| နိုင်ငံရေးဝါဒဖြန့်ဖြူးမှုများနှင့် မီဒီယာနည်းစနစ်များ .....                               | ၆၉ |

|                                                                                                         |     |
|---------------------------------------------------------------------------------------------------------|-----|
| <b>အခန်း (၉)</b>                                                                                        |     |
| ဆိုက်အေဘွမ် (Psyop) ဆိုတာ ဘာလဲ .....                                                                    | ၇၉  |
| <b>အခန်း (၁၀)</b>                                                                                       |     |
| ယုံကြည်မှုအခွဲအလမ်းများနှင့် အလုပ်လုပ်ပုံ .....                                                         | ၈၅  |
| <b>အခန်း (၁၁)</b>                                                                                       |     |
| အလုပ်ခွင်နှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်<br>မဟာဗျူဟာပြောကံ တွေးခေါ်ခြင်းနှင့် ဆိုက်ဝါး .....            | ၉၇  |
| <b>အခန်း (၁၂)</b>                                                                                       |     |
| ဆိုက်ဝါး ပေါင်းသင်းဆက်ဆံရေးမှာ မဟာဗျူဟာပြောကံ<br>တွေးတောခြင်းနှင့် စကားလုံးများ၏ စွမ်းပကား .....        | ၁၀၃ |
| <b>အခန်း (၁၃)</b>                                                                                       |     |
| ဆိုက်ဝါးနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင်<br>မဟာဗျူဟာပြောကံ တွေးခေါ်မှု ..... | ၁၀၉ |
| <b>အခန်း (၁၄)</b>                                                                                       |     |
| ဆိုက်ဝါးထဲမှ ခံစစ်မဟာဗျူဟာများ .....                                                                    | ၁၁၉ |
| <b>အခန်း (၁၅)</b>                                                                                       |     |
| အခြေအနေတိုင်းမှာ သင့်ရဲ့စိတ်ကို<br>တည်ငြိမ်အောင်လေ့ကျင့်ပါ .....                                        | ၁၂၉ |
| <b>အခန်း (၁၆)</b>                                                                                       |     |
| ပျောင်းပျော့ဆိုခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်း .....                                                 | ၁၃၉ |
| <b>အခန်း (၁၇)</b>                                                                                       |     |
| လေးစားမှုကို ရယူပါ .....                                                                                | ၁၄၉ |
| အနှစ်ချွပ် .....                                                                                        | ၁၆၁ |
| ကိုယ်ရေးအကျဉ်း .....                                                                                    | ၁၆၆ |